

အံ့အော် နဲ့ <a-phon: a-out> 盖子, 遮盖物	殖器
အပ် နဲ့ <a- phet> ①合适的搭配物 ②伙伴, 搭档 ③对手: ~ မရှိလိုပိုင်မကစာရှိနေား။ 没有对手打不成乒乓球。	အပ်နဲ့ <a- phan> ①次数, 回 ②涩味 ③清茶
အပ်တန် ကော် <a- phet tan> 相配, 相称, 匹配, 通常用: အပ်မတန် 不相配	အပ်နဲ့ကော် နဲ့ <a- phan gyaut> 茶叶
အပ်ဟန် ကော် <a- phet phet> 各方面: ~ တော်သော် 多面手, 全面发展的人	အပ်နဲ့တရာတော် ကော် <a- phan t-ya tei> 有多次经验, 经历多次: သည်လိုက်စွဲမျှိုးကိုယူ ~ နေပြီ။ 这种事他已经经历过好多次了。
အပ်ထဲပ် ကော် <a-phet lout> 理睬, 来往, 打交道: ဒီကောင် မျှိုးကိုဘယ်သူကဗျာ ~ မှမဟယ်ဘူး။ 这种人谁都不会理睬的。 / ကလေးနဲ့ ~ ရန်ဖြစ်မဖေပါ၍။ 别跟孩子争吵。	အပ်နဲ့လဲလဲ ကော် <a- phan t- le: le> 一再, 屡次
အပောက် နဲ့ <a-phaut> ①穿纬纱; 纺织时由梭带动横纱, 纬纱: ~ ချဉ် 纬纱 ②和的歌词, 快板的和句(“领唱”的反义词)	အပ်နဲ့ဖောက် ကော် <a- phan ban> 一再, 多次
အပောက်အတိုင် နဲ့ <a- phaut a- tain> = အတိုင်အဖောက်	အပ်နဲ့အတိုင်ပြုကြုံပြုမ် ကော် <a- phan ban a-kyein gyein> 一而再再而三地
အပောက်အပြုံး နဲ့ <a- phaut a- pyan> ①反动, 反常 ②通奸	အပ်နဲ့အတိုင်အတော် ကော် <a-phan ban a-kha ga> 一而再, 再而三地
အပောင် နဲ့ <a- phaun> 膨胀	အပ်နဲ့အတိုင်အထပ် ကော် <a-phan ban a-htat htat> = အပ်နဲ့အတိုင်အခါခါ
အပောင်အပွဲ့ နဲ့ <a- pwa'> 膨胀物	အဖော် နဲ့ <a-phan:> ①逮捕: ~ ခံရတယ်။ 被捕。②捕, 捉; 接(球等): ဒီဂိုးသာမားဘော ~ တော်ထယ်။ 这个守门员很会接球。
အပတ် နဲ့ <a-phat> ①读, 念, 默读: အရေး ~ အတွက် 写, 读、算 ②(与液体相对而言)渣子, 块状物: အေးကောင်: လိုပဲထွေ ~ လိုက်ကွဲဘျာသည်။ 药有效, 疱疮治愈脱皮了。③附着在表面的片状物, 皮层	အဖော်အသီး နဲ့ <a- phan: a- hsi:> ①捕, 捉; 接(球等) ②逮捕
အပတ်ဆယ် ကော် <a- phat hse> (喻)挽救, 挽回: ရှုံးနေသည့် အခြေအနေကို ~ နှင့်ခဲ့လေသည်။ 挽救了败局。/ ~ မရပါ။ 无法挽回。	အဖျား နဲ့ <a-phya:> ①热病, 发烧: ~ တော်သည်။ 发烧。/ ~ ပျော်ဆေး 退烧药 / ~ ဇော်ဂါ ②疾病引起变化的体温: ကိုယ်သို့မှနေလို ~ ဘယ်လောက်ရှိသလဲတိုင်းကြည့်ပါ။ 身子发烫有多少度, 量一下吧! ③端, 末梢: ဗြိ ~ ပိုင်း 甘蔗的末梢部分 ④边缘: ရွာ ~ မှာအိမ်အိမ်ရှိတယ်။ 在村子边缘有一幢房子。⑤顶端: ပြတိက်၏ ~ 博物馆的顶端 ⑥结尾部分: ခင်ဗျားဝကားကအရင်းမျှ ~ မရှိနဲ့။ 你的话没头没尾。⑦最高官阶⑧远亲
အပတ်တင် ကော် <a- phat tin> ①得到: ကလေးလေးလောက်မွေး တာတယောက်ပဲ ~ တယ်။ 生了四个小孩只活了一个。/ တန်လုံးအလုပ်လုပ်ရတာစက်ဘီးတင်း ~ တယ်။ 干了整整一年, 只挣了一辆自行车。②落得: တိုင်းရှင်းသားစက်မှုလုပ်ငန်း တွေပျက်ပြာသွားရတာပဲ ~ ခဲ့တယ်။ 只落得民族工业破产了。	အဖျားကျော် ကော် <a- phya: kya'> 烧退, 退烧: ~ ဆေး 退烧药
အပတ်အရွက် နဲ့ <a- phat a- yut> 朗读, 朗诵	အဖျားကိုး ကော် <a- phya: kyi:> 发高烧
အပိုတ် နဲ့ <a- pheit> ①澄清 ②溢出 ③ = အပိုတ်နေ့	အဖျားခတ် ကော် <a- phya: khat> ①被大物体边缘碰撞, 被稍微刮了一下: ဆင်နှာဆောင်လေးပွဲ ~ သွားလိုတွေ သုံးပျက်စီးသွားသည်။ 由于受龙卷风边缘扫过全村都被毁了。②受一点影响, 稍带受害: ဒီမြို့ဟာဝါ ~ သွားလိုနဲ့ပျက်စီးသွားတယ်။ 这座城市由于受战争的影响受了点破坏。
အပိုတ်နေ့ နဲ့ <a- pheit nei> 守戒日的头一天	အဖျားချို့ ကော် <a- phya: khyo> 退烧
အပိုတ်ပိတ်အစဉ်စဉ် ကော် <a- pheit pheit a- sin zin> 四溅, 飞溅: ထပ်းတွေ ~ ပြုကုန်တယ်။ 饭粒洒了一地。/ ရေကို ~ နှဲသယ်လုပ်တယ်။ 运水来时洒了一路。	အဖျားဆုတ် ကော် <a- phya: hsout> 退烧
အပိုတ်အစဉ် နဲ့ <a- pheit a- sin> ①东西散落, 损耗: ~ မရှိရအောင်ရှုစိုက်သင့်သည်။ 应注意尽量避免损耗。②(喻)死亡: ထိခိုးခွုံပိုင်ဆောက်ပြုပွားရာတွင် ~ ရှိုးကြောင်းသို့ရသည်။ 得悉那个村子发生鼠疫有一些人死亡。	အဖျားဆုတ် ကော် <a- phya: hsut> ①叫名字中某一个字(表示亲昵): တင်ထုန်းကိုထွန်းထွေး ~ ခေါ်တယ်။ 将“丁香”简称作“吞”。②蜻蜓点水, 表面地 ③断章取义
အပုတ် နဲ့ <a- phout> ①煨的, 烤的, 烤制的食品: ကွန်းဥ္ဓာ ~ 烤红薯 ②(毛发等)一簇, 一束, 草丛 ③(女性)生	အဖျားတိုင်း ကော် <a- phya: tain:> 量体温: ~ ပြုးတိုင် 体温表
	အဖျားပြုတ် ကော် <a- phya: pyat> 退烧, 烧退, 痘痊愈